

Theing kOUNg ui u si

သစ်ပင်လေးတွေ စိုက်ရအောင်





An lo cy hni laung hnyh ry
theing kOUNg ui hawi.

သမီးငယ်လေးနှစ်ဦး သစ်ပင်စိုက်ကြတယ်။



Laung ry ly y pa kOUNg ui.

တစ်ဦးက ပန်းပင်ကလေးစိုက်တယ်။



Laung ry my ly saphau
kOUNg ui.

တစ်ဦးက သရက်ပင် စိုက်တယ်။



Y pa koung ly y pa a pa khy,
saphau koung py y
thai a thai tayn.

ပန်းပင်က ပန်းတွေပွင့်တယ်၊
သရက်ပင်က သရက်သီးသီးတယ်။



Y pa koung y
khawi mi ci y pang.

ပန်းပွင့်လေးတွေဆီ ပျားကောင်လေးတွေ လာကြတယ်။






Saphau thai ly
a vang bung ry my y ca u.

သရက်သီးကို တစ်ရွာလုံးက စားကြတယ်။



Khawi mi ci ly y pa pajaw khy
khawi phe y sa hai.

ပျားကောင်လေးတွေ ဝတ်ရည်စုပ်ပြီး
ပျားအုံဆောက်ကြတယ်။





Saphau ta khui a vang
de hai ru.

သရက်ပင်အရိပ်က ရွာကိုအေးမြစေတယ်။



Khawi tui khawi phe ci ly
a si vang, a tho py awn hai.

ပျားလပို့နဲ့ ပျားရည်တွေက ဆေးဖက်ဝင်တယ်၊
အားအင်တွေလည်းဖြစ်စေတယ်။



A hawi ci py y pa kOUNg hawi
theing thai kOUNg ci y ui u.

သူငယ်ချင်းတွေကလည်း ပန်းပင်နဲ့
သီးပင်တွေကို စိုက်လိုက်ကြတယ်။



ကနိဆေခူမီး စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



H&M FOUNDATION

